

ကောက်တင် နှု၊ <tet tin> [英 tating] 梭织花边  
 ကောက်တင်းဇာ နှု၊ <tet tin: za> [英·緬 tating + ဇာ] 纱花边  
 ကောက်ထွန် နှု၊ <det ht-run> = ဒက်ထွန်  
 ကောက်နာ နှု၊ <tet na> 抽风, 昏厥  
 ကောက်နေ နှု၊ <tet nei> 旭日, 朝阳: ~ ရောင် 曙光  
 ကောက်ပြုံး က၊ <tet pyon> (古)发展, 发达  
 ကောက်ပွား က၊ <tet pwa> 发展, 发达  
 ကောက်ဖျားကျဖျား နှု၊ <tet phya: kya' bya> 一种时烧时退的发烧症  
 ကောက်ဖြိုး က၊ <tet phyo> 发展, 发达  
 ကောက်မ နှု၊ <tet ma> ①舵 ②(螃蟹的)螯 ③主事者, 掌舵者  
 ကောက်မကိုင် နှု၊ <tet ma' gain/tet m-gain> 舵手  
 ကောက်မကျင် နှု၊ <tet ma' gyin/tet m-gyin> 舵柄  
 ကောက်မစင် နှု၊ <tet ma' zin> 舵位  
 ကောက်မဖေး က၊ <tet ma' phei> 船离岸  
 ကောက်မလဲ နှု၊ <tet ma' hle> 宽三米长二十米深约二米的一种运货大船  
 ကောက်မြန်ချ က၊ <tet myan khya> 使劲划船: ရေစီးသန်သော မြစ်ကံလှေဖြင့်ဖြတ်ရာတွင် ~ ရသည်။ 在渡过水流湍急的河流时要使劲划。  
 ကောက်ရေ နှု၊ <tet yei> 涨潮水  
 ကောက်ရေ နှု၊ <tet yei> 划船术, 划船法  
 ကောက်ရေသုံးဆုံးခုနစ်ချင်း နှု၊ <tet yei: thon: ze' khun' hn-gyin> 放棹歌, 划船号子  
 ကောက်ရိုး နှု၊ <tet yo> 桨柄  
 ကောက်ရက် က၊ <tet yet> (古)无情, 薄情  
 ကောက်ရောက် က၊ <tet yaut> 出席, 赴会: ~ လေ့လာ 列席 / ~ လေ့လာသူ 列席者  
 ကောက်ရပ်လှေ နှု၊ <tet yat hlei> 在两旁牵引龙船的小船  
 ကောက်ရိပ် နှု၊ <tet yeit> 价格上涨的迹象  
 ကောက်ရွက် နှု၊ <tet ywet> 桨叶  
 ကောက်ရှုန်း က၊ <tet shon> = တက်ပြုံး 也写作 တက်ရှုန်း  
 ကောက်လူ နှု၊ <tet lu> 青年  
 ကောက်လေးချ က၊ <tet lei: khya> 稳稳地划(船)  
 ကောက်လက်ချ က၊ <tet let khya> 稳稳地划船, 不紧不慢地划船  
 ကောက်လောင်တက်လဲ က၊ <tet laun' tet le> (古)不断怀念, 心中一直难过  
 ကောက်လတ်ထိုး က၊ <tet lat hto> = တက်လက်ချ  
 ကောက်လမ်း နှု၊ <tet lan> 前途, 发展前途: လူငယ်တွေ ~ ရှိသည်။ 青年有发展前途。  
 ကောက်လှမ်း က၊ <tet hlan> 努力求上进, 跨入: သို့လှန်သင်တန်း သို့ရောက်အောင် ~ သင်ကြားကြ၏။ 他们努力争取进入研究

生班学习。  
 တက်သံ နှု၊ <tet than> 【语】低平调音(緬文中共有18个, 即 အာ၊ အိ၊ အူ၊ အေ၊ အော်၊ အင်၊ အဂ္ဂ၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ်၊ အုန်၊ အုမ်၊ အယ်၊ ဘောင်၊ အိုင်၊ အို)  
 တက်သစ်စ နှု၊ <tet thit sa> 新生的, 初升的: ~ နေဝန်း 初升的太阳 / ~ အရာ 新生事物  
 တက်သစ်နေ နှု၊ <tet thit nei> 旭日, 朝阳  
 တက်သုတ်ချ နှု၊ <tet thout khya> = တက်သုတ်နှင့်  
 တက်သုတ်နှင့် က၊ <tet thout hnin> ①快划(船) ②(喻)快马加鞭, 加快速度地干: မော်လမြိုင်မြို့သို့ ~ ရသည်။ 尽快地赶到毛淡棉去。  
 တက်သုတ်ရိုက် က၊ <tet thout yait> = တက်သုတ်နှင့်  
 တက်သန် က၊ <tet than> 使劲划船  
 တောက် I နှု၊ <daut> 拴于牛脖子下的绊棍 II က၊ <taut> ①燃烧, 发光, 喷火焰: မီး ~ ပြီ။ 火烧起来了。/ အရောင် ~ ၏။ 发光。 / ဝန်း ~ သည်။ 磷火(鬼火)发亮。 / နေဟာအရောင်တယ် ~ ပါကလား။ 阳光多么灿烂啊! ②中毒: မှို ~ သည်။ 蘑菇中毒。 / သစ်သီးသစ်ပွင့်စသည်တို့ကိုစားသောက်မိ၍ ~ သောအနာ 吃了野果中毒之症 ③眩晕: လှေ ~ သည်။ 晕船。 / လေယာဉ်ပျံ ~ ရှိမူးတူးမိုင့်တိုင်ဖြစ်နေသည်။ 晕飞机所以头昏沉沉的。④(鸟儿用嘴)啄: သစ်တောက်ငှက်သည်အခေါက်ကိုနှုတ်သီးနှင့် ~ သည်။ 啄木鸟用嘴啄树皮。⑤探讨, 试探, 推敲: တချို့ကဆိုယင်ကျွန်တော့်ကိုတိုက်ရိုက်မေးကြတယ်။ တချို့ကတော့ ~ ကြတယ်။ 有人直接问我, 有人用话套我。⑥(用手指尖)弹水, 洒水: ရေ ~ ပြိုး အင်္ကျီမီးပုတိုက်တယ်။ 把衣服弹上些水, 再烫。⑦(用手指尖)弹, 磕: လက်ဖြင့်စားပွဲကို ~ သည်။ 用手磕桌子。 / ဇယ် ~ သည်။ 用手弹子儿玩。⑧(衣物等)虫蛀: ပိုး ~ သည်။ 虫蛀。 / အဝတ်အစားများကိုမ ~ စေရန်ပရုတ်လုံးများထည့်ထားသည်။ 为了衣物不致被虫蛀放了樟脑丸。⑨(鹿)鸣: သမင်က ~ ၊ မျောက်ကကြီးခွေ၊ ဒေါင်းအိုးဝေ။ 鹿儿鸣, 猴子叫, 孔雀啼。 III မသ၊ <daut> (心烦、愤怒时)咋舌发出之响声 IV နှု၊ ①亮的, 发亮的 ②闪光的 ③增加消化能力的  
 တောက်ကပ်ဖားရား က၊ <tuat kat pha: ya> 永不分离地  
 တောက်ခေါ် က၊ <taut khaw> = တက်ခေါက်  
 တောက်ခေါက် က၊ <taut khaut> = တက်ခေါက်  
 တောက်စား က၊ <taut sa> (夜间磷火)发光, 闪烁  
 တောက်ဆေး နှု၊ <taut hsei> 毒药  
 တောက်ဆတ် က၊ <taut hset> 粗暴, 野蛮, 粗野, 发火, 心情烦躁: အပြောအဆို ~ သည့်အတွက်မိတ်နည်းသည်။ 由于言语生硬, 朋友很少。  
 တောက်တပို က၊ <taut d-bo> (古)迅速地, 猝然, 倾刻, 立即